



ဆုတ္တားရွယ်

သနိုးကော်

ဘုတ္ထူးချွဲ

‘တန်ဆောင်းကယ်ညီးလင့် - ဆီမိုးဝင့်လို့ -
ချီးမြင့်သရေ၊ ခဝဲရွှေဖြင့်၊ ငွေနှီး၊ သဲပွေ့ညီမှာ။
နှစ်ချို့ချုစ်မှာ ငှက်ရတုလဲ၊ သက်စုလူလို့၊ ကြုံခွန်းဆို
လို့’

ဤသို့လျှင် စာဆိုတော်ဦးမင်း စာဖွဲ့ခဲ့ရသည့် တန်
ဆောင်မှန်းလလည်း ဆန်းခဲ့ပေပြီး

တန်ဆောင်တိုင်ပွဲတော်ကြီးလည်း နီးလေပြီး . . .

ပြည်တွင်းစစ်မှ ပစ်ခတ်နေကြသော သေနတ်-စိန်
ပြောင်းတို့၏ မီးခိုးယမ်းငွေ့တို့ကြောင့် တန်ဆောင်တိုင်ပွဲတွင်
ထွန်းညီကြသည့် မီးရောင်ကား အေးချမ်းစဉ်ကာလကလောက်
ထွန်းလင်းတောက်ပြောင်နှင့်တော့မည် မထင်။ ကျွန်ုပ်တို့၏
ဘဝင်နှလုံးမှာလည်း ယခင်ကကဲ့သို့ ရှင်ပြီးကြည်လင်ခြင်း မရှိ
တော့ပြီး

ထောက်အောင် နိုင်ငံရေးရာ မည်မျှပင် မသာယာ
ရှုပ်ထွေး၍ နေစေကာမှာ တာဝန်ဝေါဘား ကြော်နှစ်စာ လုညွှေပတ်

လျက်ရှိသည့် ရာသီစက်အိမ်အတိုင်း တန်ဆောင်မူန်းဟု သမုတ် အပ်သည့် ရာသီမာသကား ကျွန်ုပ်တို့၏ ရွှေမြောက်သို့ ရောက်ခဲ့ချေပြီ

ကျွန်ုပ်တို့သည် လွန်ခဲ့သော တန်ဆောင်တိုင်ပွဲတော် များ၌ အပျော်ကြီး ပျော်ခဲ့ကြ၏။ အရွင်ကြီးရွင်ခဲ့ကြ၏။ တန် ဆောင်တိုင်ပွဲတော်ကိုမိမ့်၍ ပျော်ရခြင်း ဖြစ်ရသည့်တိုင် တန် ဆောင်တိုင်ပွဲတော်ကို မွေလျှော့နေမိသည့်အထိ ပျော်ခဲ့ကြ၏။ သို့စဉ်လျက် ကျွန်ုပ်တို့သည် ယခုကဲ့သို့ စိတ်လက်မရွင် ဘဝင်ညိုး နှစ်မ်းခိုက်တွင် ဆိုက်ရောက်လာသည့် တန်ဆောင်တိုင်ပွဲကား မျက်နှာလွှဲ၍ နေပါက တရားမှုတာသည်ဟု ဆိုနိုင်ပါတော့အဲ လော့

ကြိုဆိုရပေတော့မည်။ ခရီးဦးကြို ပြုရပေတော့မည်။

‘ခေတ်နှင့်ဆောင်းလည်း တပေါင်းတည်းတို့

လွှမ်းရန်ညိုသို့ ခါသိပန်းမာလ်-ချိန်တန်လင့်ကြာ

ချိုးခြီးမှုလျက်၊ ဆိုင်းပျရွက်မျင်၊ မင်းလွင်လိုလို

လေချိုရစ်လူ၊ ဝန်းစပြုသော်၊ ရတုမျိုးဝယ်၊ သို့

လွှမ်းဘွယ်ကို၊ နောင့်နှယ်တရာ့၊ ဘယ်သူထိန်

ဝှက်၊ ရှုံးရက်လိမ့်၊ ဖြည်းဘက်ဝေ့လည်၊ ချမ်းစိမ့်

သည်ဟု။ ॥လေပြည်လည်းလောင်း၊ နှင့်းလည်း

လောင်း . . . ။

နန်းတွင်းစာဆို၊ ရှင်သံခိုကား တန်ဆောင်မာသ၊ ဟော မန္တကို ဤသို့ ကြိုဆိုခဲ့ပေပြီ။

ကျွန်ုပ်တော်ကား မည်သို့ ကြိုဆိုရအံ့နည်း

‘ညီစင်နဲ့ချိန်း၊ စံများပန်းကို၊ ကံည်န်းခါးမြှင့်
ဘုန်းသစ်ပွင့်က၊ သခင့်အသစ်၊ ကျွန်အဖြစ်နှင့်၊
စိစစ်တစ်ရက်၊ ခန့်ရေတွက်၍၊ ချစ်သက်ဆယ်
ဆ၊ လှေ့ဖြားလှသည်၊ တို့မျှမပြေ၊ စိုးရလေခဲ့
ရစ်ခွေလည်ယူက်၊ ကျေးငှက်နဲ့မှို့၊ ဖော်စုံညီ၍၊
ရာသီနှင့်နှင့်၊ မယ်ကပင်း၍၊ ဆောင်းချင်မတူ
အချမ်းထူသော်၊ သည်းအူထူတ်ပြောင်း၊ နောင်
အကြောင်းကို၊ ဉာဏ်ပေါင်းစကြား၊ ဖြည့်လျှင်း
ပါလော့၊ မကွာရွှေရင်၊ တူစုံချင်သည်။ ॥ပန်း
သွင်ညွှတ်ရည် ဆင်တော့သည်။

ယခုမှ အမှတ်ရမိတော့သည်။

ကဗျာ့ပရေး-နဝဒေးကြီးသည် အင်းဝနါးရုံစေတီတွင်
သူ၏သောကကို တိုင်တည်ရင်း ဆောင်းတွင်းမို့ ချမ်းရသည်ကို
ပင် ရာသီနှင့် နှင့်သာမက ‘လုံမပျို့’ ကြောင့်၊ သာ၍ ချမ်းရသ
ယောင်ယောင် ဖွဲ့စွဲကာ ရာသီကို ကြိုဆိုလေသကဲ့သို့ ကျွန်တော်
လည်း ရှေးဟောင်းနှောင်းဖြစ်များကို ပြန်လည် တသရင်း ကြိုဆို
ရပေတော့မည်။

+ + +

၁၉၄၁-ခုနှစ်။

ထိုနှစ် တန်ဆောင်မှန်းလက ကျွန်တော်တို့ကြောင်းမှ
ကျောင်းသူကျောင်းသားများသည် ရွှေတိဂုံရင်ပြင်ပေါ်တွင် ဆီမိုး
ပူဇော်ပွဲကြီး ကျင်းပခဲ့ကြရပါသည်။

ဉာဏ် သုံးနာရီခန့်ကပင် ဘုရားရင်ပြင်ပေါ်တွင် ဆီမိုးခွက်များကို ကျောင်းနာမည်ဖြစ်အောင် စီတန်းသူတို့က စီတန်းကာ ဓည့်သည်များကို မုန့်ဟင်းခါးဖြင့် ဓည့်ခံသူတို့က ဓည့်ခဲ့၍ နေခဲ့ကြလေသည်။

ထိုနောက သွယ်နှင့်ကျွန်တော်တို့မှာ ရင်ပြင်ပေါ်တွင်
ဆီမံးခွက် စီရသည့်ဘက်က တာဝန်ကျနေသဖြင့် နှစ်ယောက်
သား စိတ်လက်ရွင်ကြည့်စွာ ဆီမံးခွက်များကို တန်း၍ နေကြပါ
သည်။ သွယ်နှင့် ကျွန်တော်ဟူ သုံးလိုက်သည့်အတွက် တစ်ဘက်
လူတို့၏ စိတ်တွင် ကျွန်တော်နှင့်သွယ်အား သမီးရည်းစားများ
လောဟု တွေးတောက်း တွေးတော်မိပေလိမ့်မည်။ ဤသို့
တွေးပါက အမှားကြီး မှားလိမ့်မည်။ ထိုစဉ်က. . . ကျွန်တော်တို့
မှာ ရန်ကုန်မြို့တွင်ရှိ အထက်တန်းကောင်းတစ်ကောင်းတွင်
ပညာသင်နေဆါဖြစ်သဖြင့် သမီးရည်းစားအဖြစ် နေကြရန်အခါ
မဟုတ်ခဲ့ပါ။ တစ်ယောက်နှင့်တစ်ယောက် ခင်မင်ရင်းနှီးစွာ နေ
ကြသည့် မိတ်ဆွေသူငယ်ချင်းသာလျှင် ဖြစ်ပါသည်။

သို့သော် . . . ကျွန်တော်၏စိတ်ရင်းကို ပွင့်လင်းစွာ ဝန်ခံရဘိမှုကား၊ ကျွန်တော်သည် နောင်တစ်နေ့၌ အိမ်ထောင်ဘက်ရွေးချယ်မည်ဆိုပါက သွယ်ကို နံပါတ် ၁ ထားရန် ရည်သန်ထားခွဲပါသည်။

မြင်ယောင်မိသေးတော့သည်။

ဝါဝင်းသောအသားနှင့် လိုက်လျောစွာ နံသာရောင် ပိုး
အကြီး ကြက်ညနှစ်ရောင် ဘန်ကောက်လုချည်တိဖြင့် ဆင်ယင်
ထားသည့် သွယ်၏ ရုပ်သွင်မှာ ရွှေတိဂုံစေတိမှ ရွှေရောင်ညနေ

စောင်းနေရာင်တို့ကြောင့် လူသားစင်စစ်နှင့်မတူ။ သူအနတ် နှယ်ကလေးတစ်ယောက် လျှပြည်သို့ ရောက်ရော့သလားဟူ၍ ပင် ထင်မှားဖွယ်ရာရှိတော့သည်။

‘ပန်းမာလ်ရေးချေ၊ ထုံးနေမကြာ၊ ပတ် လျောဆံကြာ၊ ကျေတိုင်းသာလျှင်၊ ရွှေဝါပိတ်ရှင်း၊ ထည်ချင်းစံပယ်၊ နံကြွယ်လှိုင်ကြ။’ မချာမျက် ရည်း၊ ပေါ်ထပ်စည်းနှင့်၊ မရည်းမထင်၊ ဖြုတ် ချည်းမြင်က၊ နတ်ပင်ယိုးမှား၊ ဂိုးဝါးတွေးခွဲတ်၊ ကိုယ်လုံးညွတ်သည်၊ ဘုံထွေတ်နန်းတောင်ပေတို့ လော’ (နတ်ရှင်နောင်)

ကျွန်တော်တို့တတွေ ဆီမိုးခွက်တွင်းသို့ ဆီမှား လောင်း ထည့်နေခိုက်တွင် ဧည့်ခံတီးပိုင်းမှ ‘ချစ်သမျှကို’ ပတ်ပျိုးကို တီး၍ နေပါသည်။ ကျွန်တော်သည် ဆီမိုးခွက်တွင် ဆီထည့်ရင်း သွယ် ၏ မျက်နှာကိုသာ မကြာမကြာ လှမ်းကြည့်နေမိရကား ဆီတွေ ဖိတ်ကုန်သဖြင့် သူငယ်ချင်းများ၏ နောက်ခြင်းကို ခံခဲ့ရပါသည်။ သို့နှင့် တဖြည်းဖြည်း နေဝံခဲ့သဖြင့် ဆီမိုးများကို စတင် ထွေန်းညီကြပါတော့သည်။

ထို့မှ ဆီမိုးများ ထွေန်းညီပြီးသည့်အခါတွင်ကား ကျွန် တော်သည် ဘုရားရှိခိုး၍ ဆီမိုးကပ်ရာ၌ သွယ်ကလေးနှင့် ဘဝ ဆက်တိုင်း ဆုံးတွေ့ကြစေရန် ဆုတောင်းမိပါသည်။ သွယ်ကား မည်သို့ဆုတောင်းသည်ဟူ၍ မသိခဲ့ကြပေ။ တဖြည်းဖြည်းနှင့် ရင်ပြင်တော်ပေါ်တွင် လူများ စည်ကားပြည့်ကြပ်၍ လာခဲ့လေ

သည်။ ကျွန်တော်တို့လည်း တန်ဆောင်းတွင်းဝယ် ဧည့်သည်တို့ ကို ဧည့်ခံနေခဲ့ရာမှ လူရှင်းလာသဖြင့် ကျွန်တော်တို့ ကျောင်းသား များလည်း တစ်စုံပြီး တစ်စုံ အလျှို့လျို့ ပေါက်ကုန်ကြပါသည်။ ကျွန်တော်မှာ သွယ်၏အရိပ်အခြေကိုသာ အကဲခတ်နေသူဖြစ် ရာ သွယ်တို့လူစုံ ထွက်လျှင်ထွက်ချင်း သူငယ်ချင်းတစ်ယောက် ကို ခေါ်ကာ လိုက်ပါခဲ့မိပါသည်။

ဘုရားကို တစ်ပတ် ပတ်၍မျှ မပြည့်သေးမဲ့ သွယ်တို့
လူစုနှင့် ပေါင်းမိကာ အတူတူစကားတပြောပြောနှင့် လျှောက်
လာကြပါသည်။ ဘုရားကို သုံးပတ်မျှ ပတ်ပြီးကြသည့်အခါတွင်
အဖော်တစ်ယောက်က အလယ်ပစ္စယံသို့ ဆင်းရန်ပြောသဖြင့်
အလယ်ပစ္စယံသို့ ဆင်းခဲ့ကြပါသည်။ ကျွန်တော်တို့ လူစုမှာ မိန်း
ကလေး သုံးယောက်နှင့် ယောက်ကျားလေးနှစ်ယောက်ဖြစ်ပါ
သည်။ ကြိုတ်ကြိုတ် ခဲ ထိုးဝေါနကြသည့် လူထူးတွင် ကျွန်း
တော်တို့ ငါးယောက်မှာ တစ်ယောက်နှင့်တစ်ယောက် မျက်ခြေ
မပြတ်ရအောင် ဂရာထား၍ ဆင်းခဲ့ကြပါသည်။ တစ်ယောက်ကို
တစ်ယောက်ဟု ဆိုရသော်လည်း ကျွန်တော် ဂရာထားသူမှာ တစ်
ယောက်တည်းသာ ဖြစ်သည်ကို ဖော်ပြရန်လိုတော့မည်မထင်။

အလယ်ပစ္စယံသို့ ရောက်ခဲ့သည်တွင် အငြမ့်တစ်ခုနှင့်
ဆုံးနေသဖြင့် ရပ်ငေး၍ ကြည့်နေပါသည်။ အငြမ့်မှာ ဖက်ရှင်
အောင်ငွော်အငြမ့်ဖြစ်သည်ကို ယခုတိုင် မှတ်မိသေးတော့
သည်။ ဖက်ရှင်အောင်ငွော်လက်ထောက်မူင်းသမီး ရွှေမန်းခင်
မေကား ရုပ်ချော့ အဆိုကောင်း၊ အကကောင်းတစ်ယောက်ဖြစ်
သဖြင့် ကျွန်ုတ်ဘုံးမှာ စွဲစွဲလန်းလန်းနှင့် ငေးကြည့်နေမိပါသည်။

ရွှေမန်းခင်မေ၏ ကကြီးတစ်ပုဒ် ဆုံးသွားတော့မှ ကျွန်တော့လူစု
ကို သတိရကာ လူည့်ကြည့်မိသည့်အခါတွင်ကား ကျွန်တော့ကို
ငေးကြည့်နေသည့် သွယ်ကို တွေ့ရပါသည်။

“အဝင်းတို့ကော.. . သွယ်.. .”

“ဟိုဘက် ခဏကူးသွားတယ်.. . သွယ်.. . ကိုတင့်
ကို စောင့်နေတာ.. .”

“ဟာ-ခေါ်ရောပါ့.. . လူတွေက အများကြီးရယ်.. .
လူချင်းကွဲနေလိမ့်မယ်.. .”

ကျွန်တော်နှင့်သွယ်တို့သည် အဖော်များ ထွက်သွားရာ
ဘက်သို့ လိုက်ခဲ့ကြပါသည်။ ဤမှုပြည့်ကြပ်ရှုပ်ထွေးနေကြသည့်
လူအုပ်ထဲတွင် ကျွန်တော်နှင့် သွယ်မှာ ကျွန်တော်တို့၏ အဖော်
များကို ရှာ၍ မတွေ့နှင့်ခဲ့ပါ။ သွယ်သည် ကျွန်တော်၏ခါးကို
ကိုင်ထားပါသည်။ ကျွန်တော်ကလည်း သွယ်ကို လူတွေမတိုးမိ
အောင်ကာရင်း လူအုပ်နှင့် ကင်းဝေးအောင် တိုးခဲ့ရပါသည်။

“အလကားစောင့်နေရတယ်သွယ်ရယ်.. . အဖော်တွေနဲ့
လိုက်သွားရောပါ့.. .”

“သွယ်- ပထမတော့ လိုက်သွားတော့မလိုဘဲ.. . သူ
တို့ကလဲ ဟိုဘက်နားလေးတွင်ဆိုတော့ ချက်ချင်းတွေ့မယ်လို့
ထင်တယ်။ နောက်ပြီး ကိုတင့် တစ်ယောက်ထဲ ကျွန်နေရင် ရှာ
နေမှာစိုးလို့.. .”

ကျွန်တော်ကား အတော်ပင် ဝမ်းသာမိပါသည်။ ကျွန်
တော်တစ်ယောက်ထဲ ကျွန်ရစ်နေမည်ကို စိုးရိမ်ရှာသော အ^၁
သွယ်၏စောနာကို ကျွန်တော် ဝမ်းမသာဘဲ မနေနိုင်ပါ။

“အခုတော့ သူတို့လှစ ဘယ်ပျောက်သွားမှန်း မသိတော့
ဘူး . . . ကိစ္စတော့ မရှိပါဘူး။ နေရပ်ကျရင် ပြန်တွေ့ကြမှာ
ပေါ့ . . . ကဲ . . . ထပ်လျှောက်ဦးမလား။ ပြန်ကြမလား . . . ”

“ကိုတင့် သဘောပဲလေ . . . ပြန်ချင်ရင်လဲ ပြန်တာ
ပေါ့ . . . ”

“ပြန်ကြပါစိုက္ခာ၊ လူတွေက သိပ်ကြပ်တာပဲ . . . ပြန်ကြ
စိုရဲ့ . . . ”

သွယ်နှင့် ကျွန်တော်တို့သည် လူရှင်းရာဘက်မှ လှည့်
ပတ်ကာ ဘုရားရင်ပြင်ပေါ်သို့ တက်ခဲ့ကြပါသည်။

“စောစောတုန်းက ဘုရားရှိခိုးတော့ သွယ်-ဘာတွေ
ဆုတောင်းသလဲ . . . ”

“ရိုးရိုးပေါ့ . . . ကိုတင့်ရဲ့ . . . အပါယ်လေးပါး . . . ကပ်
သုံးပါး ဆိုတာတွေပေါ့ . . . ”

“ဒီပြင် ဘာမှပိုပြီး ဆုမတောင်းမိဘူးလား . . . ”

“မတောင်းမိပါဘူး . . . ကိုတင့်ကော ဘာတွေ ဆု
တောင်းသလဲ . . . ”

“ကိုတင့် ဆုတောင်းတာလား . . . ”

သွယ်သည် ကျွန်တော်၏ မျက်နှာကို ဖြတ်ကနဲ့လှမ်း
ကြည့်လိုက်ပြီး ခေါင်းကို ငြုံလိုက်ပါသည်။

“ကိုတင့် ဆုတောင်းတာက သွယ်တို့တတွေနဲ့ ဘဝဆက်
တိုင်း တွေ့ကြရပါစေဆိုတဲ့ ဆုတောင်းပဲ”

သွယ်ကလေးသည် ရှုက်သွေးဝင်သွားဟန်ဖြင့် အတန်
ကြာ တိတ်ဆိတ်သွားပါသည်။ ကျွန်တော်လည်း သူ၏မျက်နှာကို

မကြည့်ရတော့ပါ။

အတော်ကြာမှ ‘အို. . . ဒါကတော့ ဆုတောင်းစို့ မလိုပါဘူး။ ခုဘဝမှာ ကုသိုလ်ဒါနအတူပြုခဲ့ကြ၍ နောင်ဘဝဆက်ဆက်တိုင်း ဆုံးကြ တွေ့ကြရတတ်တယ်လို့ ဆိုထားတာပဲ မဟုတ်လား’ ဟု သွယ်က ပကတိတည်ပြီမြတ်သောအသံဖြင့် ပြောရှာပါသည်။

“ဟုတ်တော့ ဟုတ်ပါတယ်. . . ဒါပေမဲ့ ပိုသေချာ အောင် ဆုတောင်းရတာပါ”

သွယ်သည် သက်ပြင်းတစ်ချက် ချလိုက်ပါသည်။

“သွယ်. . . လိမ္မာ်ရည်သောက်ကြရရင် မကောင်းဘူးလား။ ညီးစီစီနဲ့ လူကို နံးနေတာပဲနော်. . . ”

သွယ်ကလည်း ‘ကောင်းသားပဲ. . . ’ ဟု ပြောသဖြင့် သွယ်နှင့် ကျွန်တော်တို့သည် လိမ္မာ်ရည်ဆိုင်တစ်ဆိုင်တွင် ဝင်ကာ လိမ္မာ်ရည်ကို မှာယူ၍ သောက်ကြပါသည်။ ကျွန်တော့ တစ်သက်တွင် ထိုစဉ်က သောက်ခဲ့ရသည့် လိမ္မာ်ရည်ထက် အရသာရှိလှသည်ဟု ဆိုနိုင်သော စားသောက်ဖွံ့ဖြိုးရာကို ယနေ့တိုင် မတွေ့ဖူးသေးပါ။

ကျွန်တော်နှင့်သွယ် ရေပိသို့ ပြန်ရောက်၍ အတော်ကြာမှ ကျွန်တော်တို့၏ အဖော်များ ပြန်ရောက်လာကြပါသည်။ တစ်ညလုံး အိပ်သည်ဟူ၍ မရှိကြဘဲ. . . ဆုံးကြ ကကြနှင့် ပျော်ချင်တိုင်း ပျော်နေကြပါသည်။ လပြည့်နေ့ အရှက်တက်တွင် အရှက်ဆွမ်း ကပ်ကြရာတွင်လည်း ပျော်. . ဘုရားရှိခိုးကြရာတွင်လည်း ပျော်. . . မိုးလင်းလာတော့လည်း ပျော်. . .

မြစ်ကြောင်းတစ်လျှောက် မြောက်လာသည့် ဆင်သေ
ကောင်ထက်တွင်နားကာ ပျော်ပျော်ပါးပါး လိုက်ပါလာခဲ့သည့်
ကျိုးငယ်ပမာ။။။ ကျွန်တော်တို့တတွေ့မှာလည်း နောက်တွင်
ကြိုတွေ့ရတော့မည့် အန္တရာယ်ကို မမြင်ကြဘဲ ပျော်ခဲ့ကြမိပါ
သည်။

နှစ်တော်လဆန်းသို့ ရောက်သည်နှင့် တပြီင်နက် နိုင်ငံ
အခြေအနေမှာ ဘယောက်ဘယ်က် ဖြစ်လာရုံမျှမက၊ ကျောင်း
များကိုပင်လျှင် ကျောင်းပိတ်ရက် အကန့်အသတ်မရှိ ပိတ်လိုက်
တော့ရာ၊ သွယ်နှင့်ကျွန်တော်မှာလည်း တကွဲတပြား ဖြစ်ရပါ
တော့သည်။ ချစ်ခြင်းတုလုယ်-ချစ်ကြိုးသွယ်ရသည့် သက်လယ်
သက်ထား သမီးရည်းစား မဟုတ်ရသော်လည်း ကျွန်တော်၏
စိတ်တွင် စွဲလန်းတွယ်တာထားသူဖြစ်သဖြင့် တကွဲတပြားကြုလာ
ရသည့်အခါတွင် အတော်ပင် စိတ်မကောင်းဖြစ်ရပါသည်။

အသီးအသီး ကိုယ်နှင့်နီးစပ်ရာ ဆွဲမျိုးရှိသည့် တော့ရာ
များသို့ ပြောင်းရွှေ့နေခဲ့ကြပါသည်။ ကျွန်တော်တို့ ရန်ကုန်သို့
ပြန်လာသည့်အခါတွင်ကား ကျွန်တော်တို့၏ အိမ်မှာ ဗုံးဒဏ်
ကြောင့် ပျက်စီးခဲ့သော်လည်း သွယ်တို့၏ တိုက်ခံအိမ်ကြီးမှာမူ
ကား ဗုံးဘေးနှင့် ကင်းဝေးခဲ့ပါသည်။

ဤတွင် မြန်မာရာ လုံးစိုက်ဟူသော စကားကို ကောင်း
စွာ သဘောပေါက်မိခဲ့ပါသည်။ သွယ်နှင့် ကျွန်တော်တို့၏ အခြေ
အနေမှာ စစ်မဖြစ်မိကပင် အတော်ကွာခဲ့ပါသည်။ သွယ်၏မိဘ
များသည် ကျွန်တော်၏မိဘများထက် ချမ်းသာခဲ့ပါသည်။ ယခု
ကဲ့သို့ ကျွန်တော်တို့အိမ်မှာ ဗုံးဘေးကြောင့် ပျက်စီးရသည့်အခါ

သွယ်ကား သွယ်တို့၏ အခြေအနေနှင့် ယူဉ်လိုက်လျှင် သာ၍ပင် ကွာခြားရသည့် အခြေထို့ ရောက်နေပါတော့သည်။

ဂျပန်ခေတ် နေသားတကျ ဖြစ်လာသည့်အချိန်တွင် ကျွန်တော့မှာ စစ်တဲ့၌ ရောက်နေပါတော့သည်။ သွယ်အပေါ် တွင် ယခင်ကကဲ့သို့ပင် ချစ်နေသေးသော်လည်း ချစ်ကြောင်း ဖွင့်ဟပြောဆိုကာ သူအချစ်ကိုလည်း မတောင်းခံလိုတော့ပြီ။ ကျွန်တော်၏ချစ်သူကလေးအား ဆင်းခဲ့မဲ့တေလှသည့် ကျွန် တော်၏ဘဝတွင် ပါဝင်စွက်ဖက်ခြင်း မပြုစေလိုတော့ပါ။ အ ကယ်၍ ကျွန်တော်၏ဘဝသည် သွယ်တို့ထက် မချမ်းသာသည့် တိုင် တန်းတူလောက် ရှိုဘိုမူကား သွယ်အား ချစ်ရန် တောင်း ပန်မိမည်ဖြစ်သော်လည်း မြက်ချောက်နှင့် သဇ်ပမာ ယူဉ်လိုက် တိုင်း ကွာလှသော အခြေအနေဖြင့် ကျွန်တော်သည် သွယ်အား ချစ်ရန် မတောင်းပန်ရက်တော့ပြီ။

သို့သော် . . . မာနတရား ကင်းမဲ့လှသည့်သွယ်ကား၊ ကျွန်တော့အား တွေ့လေရာရာတွင် နှိုတ်ဆက်ကာ ဖော်ရွှေစွာ နေတတ်ပါသည်။ သွယ်က မာန မရှိသည့်တိုင်အောင် သွယ်၏ ပတ်ဝန်းကျင်က ရှိုသေးသည်။ သွယ်ကဲ့သို့ မိန်းမအလိမ္မာဟု အမည်ရသည့် မိန်းကလေးမျိုးသည် ပတ်ဝန်းကျင်ကို ရှုံးကြောက် ရှိုသေတတ်သူဖြစ်ရာ ပတ်ဝန်းကျင်က ခွင့်မပြုမည့်ကိစ္စများကို သူတစ်ယောက် စိတ်ချမ်းသာရာ ရရှုနှင့် ပြုလုပ်ရမည် မဟုတ် ကြောင်းကို ကျွန်တော် ယုံကြည်ပါသည်။ ယခုကတည်းက သွယ် အား ချစ်နေကြောင်း ဖွင့်ဟပြောဆိုထားကာ တိုးတက်ကြီးပွား ရေးအတွက် ကြံးစည်လုပ်ကိုင်နေခြင်းဖြင့် သွယ်အား အနောင်

အဖွဲ့ပြည်ပုဂ္ဂန်၏ မထားလိုပါ။ ကျွန်တော် ကြီးပွားချမ်းသာလာသည့် တစ်နေ့တွင် အကယ်၍ ‘သွယ်’ တစ်ယောက် ကံကောင်းထောက် မသဖြင့် အပိုဘဝအတိုင်း ရှိနေပါက သွယ်အား တောင်းရမ်း၍ ယူမည်။ သွယ်တွင် ပိုင်ဆိုင်သူ ရှိနေပါမှုကား ဘဝကံကိုသာ ထိုးရပေတော့မည်။ ဆုံးဖြတ်ကာ နေခဲ့မိပါသည်။

နီးစပ်ရန် မဖြစ်နိုင်ဟူသောအသိကြောင့်သာ ရှောင်ဖယ်
ရလင့်ကစား စိတ်ထဲကမူကား စဉ်းစားခွင့်ရတိုင်း သွယ်၏
အကြောင်းကိုသာ စဉ်းစားနေမိပါသည်။ တန်ဆောင်တိုင်ပွဲတော်
က ဆုတောင်းအတိုင်း ယခုအခါတွင် မည်သို့ ကွဲနေကြဖောက်မှု
တစ်နေ့နေ့တွင် မူချွေ တွေ့ရလိမ့်ဦးမည်ဟု၍ကား ယုံကြည်ထား
ပါသည်။ ထိုယုံကြည်ချက်ကြောင့်ပင် အရပ်ရပ်တွင် အမျိုးမျိုး
မိန့်းမဝေါ့၊ မိန့်းမလှကလေးများနှင့် ဆုံးရသော်လည်း ကိုယ့်ကိုယ်
ကို ‘သွယ်၏တစ်ဦးတည်းပိုင်ပစ္စည်း’ ကွဲသို့ သဘောထားမိသဖြင့်
အခြားတစ်ယောက်ယောက်အပေါ်တွင် စိတ်ဝင်စားမိပါက
သွယ်ကိုပင် သစ္စာဖောက်သကဲ့သို့ ဖြစ်လေမည်လားဟု တွေ့ကာ
ထိုမိန့်းကလေးများကို စိတ်အာရုံတွင် ကြာရှည် သို့မျှ၍ မထားခဲ့
ပါ။

နှုတိသည် တရွေးရွေး ကန်ခဲ့ပါသည်။

ကျွန်တော်မှာမူကား ရောက်လေရာအပ်ရပ်တွင် သွယ်
ကိုသာ သတိတရရနှင့် ရှိခဲ့ပါသည်။

‘မလွမ်းဆောင်းဘုံး၊ ထပ်လောင်းအသစ်ရွှေး၍ဖြစ်သို့၊ မြစ်သမုဒ်ခွင်း၊ တောင်ဝန်းကျင်လည်း၊ မင်းလွင်ကိုပင့်၊ ညွှန်သစ်ဆင့်က၊ ရွှေရင့်

မည့်၊ စဲစက္ခလျက်၊ တပုံပျိုးပျိုး၊ မြှေးပဟုန်ဟန်၊
လေပြန်မြောက်ကြင်း၊ တည်င်းညှင်းနှင့်၊ နှင့်
လည်းသေးဖွဲ့၊ သွန်းမြောက်ကြီက၊ ပြင်ခဲငွေ
ထက်၊ စုစုဖက်သည်၊ ကျေးငွေက်တို့လည်း၊ ဖော်
နှင့်ရည်းရှု၊ နောင်ချည်းစုံမက်၊ ရှုမရက်သည်၊
အသက်ဉီးဝန် ဘိတု၏’

(မင်းလေယျရန္တမိတ်)

စစ်မြေပြင်သို့ ရောက်လေရာရာတွင်လည်း စစ်စခန်း
တွင် အနားယူရှု အိပ်လိုက်တိုင်း သူအကြောင်းကိုသာ အိပ်မက်
မြင်မိတော့သည်။

‘စစ်မြေခမ်းဝါ၊ မင်းရေးရာကြောင့်၊ မြင့်ကြာ
ရှည်ညာင်း၊ ချမ်းရက်ဆောင်းလည်း၊ ပြောင်း
တော့မည် ရှုတ်၊ မင်းလွင် မှုတ်သော်၊ ကျေးနှုတ်
ဖူးစ၊ တွန်းသေးမြနှင့် ရော်ကျကြွေမြောက်၊ မြိုင်
တလျောက်လည်း၊ ခါရောက်ညီညို၊ သိသည်အ
လား၊ ဒွေးသို့ပါးက၊ ညက်ထွားပြာဝင်း၊ မျိုးများ
မင်းနှင့် မှန်ကင်းထွတ်ခေါင်၊ မြတ်ညီနောင်ဝယ်
ရည်ဆောင်တူကွာ၊ မတောင်းရဟု၊ ယူဆနောင့်
နှေး၊ ကြံရှာ တွေးသည်၊ လွှမ်းရေးတိမ်နှယ် ဆင်
လတည်း’

(နတ်ရှင်နောင်)

သွယ်ကလေး အပေါ်တွင် တတမ်းတတနှင့်ပင် ရက်

လ ရာသီတွေ ပြောင်းကာ နိုင်ငံအခြေအနေအရ ဂျပန်များကို
မောင်းထုတ်ခဲ့ရပါသည်။ ဂျပန်များကို မောင်းထုတ်ပြီး၍ အင်
လိပ် အမေရိကန်တိုနှင့် ပူးပေါင်းနေရာမှ လွှတ်လပ်ရေးကို
တောင်းဆိုခဲ့ပါတွေ့သည်။

စစ်မြေပြင်အထွေထွေမှ မသေ၍ ပြန်ရောက်ခဲ့သော
ကျွန်တော့မှာ ရန်ကုန်သို့ ရောက်သည့်အခါတွင် သွယ်တိုကိုသာ
ရှာဖွေမြို့ခဲ့ပါသည်။ သွယ်ကား ဘဝကုသိုလ်ကောင်းသူ တစ်ဦး
ဖြစ်သဖြင့် ခေတ်အခြေအနေ အမျိုးမျိုး ပြောင်းခဲ့သော်လည်း
သူတို့၏အခြေအနေ မပြောင်းရုံသာမက တိုးတက်ကောင်းမွန်
ခဲ့သည်သာ ဖြစ်ပါသည်။

သွယ်သည် ငယ်စဉ်ကကဲ့သို့ပင် ကျွန်တော့အား ဖော်
ရွှေစွာ ဓည့်ခံရုံမျှမက လူရည်သန့်တစ်ယောက်နှင့်ပင် မိတ်ဆက်
၍ ပေးပါသေးသည်။ ထိုလူရှုယ်ကလည်း ကျွန်တော့အား ရင်းနှီး
ပျူးကြာစွာပင် ဆက်ဆံပါသည်။ နောက်မှ ကျွန်တော်သိရသည်မှာ
ကား ထိုလူရှုယ်မှာ သွယ်နှင့် ပေးစားရန် လူကြီးများ စွဲစပ်ထား
သည့် ‘ကိုထွေးမောင်’ ဆိုသူဖြစ်ကြောင်းပေတည်း။

မင်းဖြစ်မဲ့လူ ရာဇ်လူင် ဖ်ကပ်၍ ပါလာသည်ဆိုသကဲ့
သို့ သွယ်တိုကဲ့သို့ အစစ အရာရာ ပြည့်စုံနေသူအဖို့တွင် ကြိုင်ရာ
ရှာဖွေရေးတွင်လည်း ပြည့်ပြည့်စုံစုံပင် ရှိနေပေပြီ။ . . .

ကဗျာဆရာတို့၏ ကပိအခေါင် နတ်ရှင်နောင်မင်းသား
သည် ရာဇာတုကလျာ မင်းသမီး အိမ်ရှေ့စံ မဟာဥပရာဇာ
မင်းကြီးစွာနှင့် ထိမ်းမြားသွားခြင်းအတွက် စိတ်ပျက်ဝမ်းနည်းလှ
သဖြင့် . . .

‘ဟောင်းမျခြေလှု့၊ ရှုတိုင်းပျော်ကို၊ ထို
ပေါ်ကေသာ၊ ဆင်မရာလည်း၊ မကြာထံ
အောက်၊ စက်လှာရောက်က၊ ပြန်လျှောက်ဖွယ်
ချည်း၊ ဝမ်းဝယ်မည်းစွာ၊ မူန်းလည်မနိုင်၊ ပျက်
ခေါင်တိုင်သည်၊ မြစိုင်တင်းကျမ်း၊ တပိုင်းမှုမ်း
နှင့်၊ စိမ်းရွှေမ်းမရွေး၊ ရေလုံးပြေးသို့ ကြွင်ရေးသစ်
သစ်၊ ကြံသည့်ဖြစ်ကို ရှင်ချစ်ဘုန်းမွေး၊ မိတည်း
ရှေးလျှင်၊ မရေးကယ်ယူ၊ ဖြည့်တော်မူလေ့’

ဟု ဓာတုကလျာ လှထွေ့ခြာအပေါ်တွင် စိတ်လည်း
မနာ၊ မေတ္တာလည်း မပျက်နိုင်ဘဲ၊ ကြိုသို့ အသစ်ကြံရက်သည်ကို
ပင် သစ္စာဖောက်သည်ကိုပင် အပြစ်မထားဘဲ အရိမိတ္တယျဘူ
ရား အရင်ပွင့်ခဲ့သည့် ဂေါတမဘူရားသည် သနားကယ်မပါလေ့
ဟု တောင်းပန်ရုံမှုမကသေး။

‘သည်ကလွန်လေ၊ လူပြန်တ်ရွာ၊ လဲသော
ခါမှု၊ ကမ္မာထက်ဖျား၊ ဝေးစေခြား၍၊ သုံးပါးသီး
နှောင်း၊ မယ့်ဘက်ပေါင်းလျှင်၊ လေးကြောင်း
ပါယ်ရွာ၊ လွတ်ပါလိမ့်လော၊ သနားမောစွာ၊ ရှင်
စောခုက၊ ဗျာဒီတ်ဟလေ့၊ ပုံ့သီလံ မြှုမြှု
ဆောက်တည်၊ မယ်စောင့်သည်ကို၊ စိတ်ကြည်
ဖြူတွေ၊ အမျှဝေ၏’

ဟူ၍ ပင် ဓာတုကလျာ၏ သီလမြှုပုံကို ဖော်ပြ၍
အယူခံလိုက်သေးသည်။ ထိုမှ ‘ထက်ဆီဘုံဖျား၊ သီကြားကိုသာ၊

မယ့်တည်းလျာဟု ဝမ်းမှာမှတ်ရှည့်၊ နေခလ္ာည့်လိမ့်' ဟု စာတူ
ကလျာအဖို့တွင် ယခုအခါ၌ သူကြောင်ရာ အိမ်ရွှေ့မင်းကိုသာလျှင်
သိကြားပမာ ခင်မင်ယုံယန်ရှာပေတော့မည်ဟု သူစိတ်ကို သူ
ဖြေခဲ့ရာသည်။

ကျွန်တော်ကား မည်သို့မျှ မဖြေတတ်ခဲ့ပါ။

ကျွန်တော်နှင့် သွယ်မှာ နတ်ရှင်နောင်နှင့် ဓမ္မတုကလ္ာ
ကဲ့သို့ ရည်ငံခဲ့ဖူးသူလည်း မဟုတ်ကြပါ။ ထောင်းနေ
ဘက် ဘူးရားသွားဘက်သာလျှင် ဖြစ်ခဲ့ပါသည်။ ထိုစဉ်က ကျွန်
တော် သူအား ကြိုက်နေသည်ကို သူ သိလျှင်လည်း သိပေမည်။
သိချင်မှုလည်း သိပေမည်။ အရွယ်ရောက်၍ လူပို့ဖြစ်လုအခိုန့်
တွင် တကွဲတပြားစီ နေခဲ့ရ၏။ နောက်တဖန် ပြန်၍ ဆုံးရာ၌
အခြေအနေချင်း ကွာခြားမှုကြောင့် နှစ်ကိုယ် နီးနိုင်ရေးကို မတွေး
ရက်တော့ဘဲ ချစ်လျက်နှင့်ပင် ရောင်ခွာခဲ့၏။

ဉ်တွင် တပ္ပက်ပွက် ဆူလျက်ရှိသော မြို့ချစ်စိတ်၊ စစ်သွေးတို့ကြောင့် တပ်မတော်တွင် ကျင်လည်ခဲ့၏။ နိုင်ငံရေးပထမ၊ စီးပွားရေး ဒုတိယ၊ အချစ်ရေး တတိယဟု အစီအစဉ်ဆွဲခဲ့၏။ ဂျပန်ခေတ် တစ်ခေတ်လုံးတွင် နိုင်ငံရေးတွင်သာ မွေးလျှော်နေမိသဖြင့် စီးပွားရေးလစ်ဟင်းခဲ့၏။ နိုင်ငံရေးမှု မအေားသေးမီ ချစ်ရေးလည်း ဆုံးရှုံးရတော့မည်။ ကျွန်ုတ်တို့သည်လူဟူ၍ ဖြစ်လာရရေးတွင် ရွေးဦးစွာ ပဋိသန္ဓာန်ခြင်းဆင်းရဲကိုခံစားရ၏။ လူဟု ဖြစ်လာပြန်လျှင်လည်း နာရခြင်းဒုက္ခ၊ အိုရခြင်းဒုက္ခ၊ သေရခြင်းဒုက္ခ၊ သောကဗျာပါဒါဖြင့် ဝန်းရုံကာ ဒုက္ခအဖုံးဖိုက္ခ ခံရပြန်၏။

ချစ်ရေးကိစ္စဆိပါလျှင်လည်း ရွှေးဦးစွာ ချစ်မိသည့်နှင့်
တပြုင်နက် တုံ့ပြန်သော အချစ်ကို ရုလိုင်ရေးအတွက် ခံစားရသည့်
စိတ်ဒုက္ခ ကျိုးပန်းရသည့် ဒုက္ခ၊ တုံ့ပြန်သည့် အချစ်ကို ရမှုရပါ
လေစဟု ခံစားရသည့် ပူပန်မှာ တုံ့ပြန်သည့်အချစ်ကို ရပြန်ပါ
လည်း ချစ်သူမျက်နှာကိုသာ တစိမ့်စိမ့် ကြည့်နေလို့သည့် စိတ်
ဒုက္ခ၊ မမြင်ရလျှင်လည်း ကွေကွင်းရသဖြင့် ပူရသည့်ချစ်ဒုက္ခ၊
ကိုယ့်ထက်ချစ်သူကို ရှာသွားဦးမှာလောဟု တွေးတော့ ပူမိသည့်
ဒုက္ခ။။

ကျွန်တော်၏ ချစ်ကိစ္စကား ပဋိသန္ဓာ တွင်းတွင် ဆုံးပါး
ရသူကဲ့သို့ ဖြစ်ခဲ့ချေပြီ။

ကျွန်တော်၏ အချစ်ကို ဖွံ့ဖြိုးဟခြင်းငှာလည်း မဖြစ်နိုင်
တော့ပြီ။။ ပိုင်ဆိုင်သူ မရှိမိကပင်လျှင် မဖွံ့ဖြိုးဟရက်သည့် ကျွန်
တော့မှာ ယခုကဲ့သို့ ပိုင်ဆိုင်သူ ရှိနေသည့်အခိုန်တွင် တစ်ခါ
တစ်ရုံ မသာယာသော စိတ်ဖြင့် ကြည့်မိသည်ကိုပင် အပြစ်ရှိ
သည်ဟု ထင်မိပါသည်။

သို့သော်။။ လူလောကဘဝခရီးစဉ်သို့ စတင်ဝင်
ရောက်မိသည့်အခိုန်ကတည်းက ချစ်ခဲ့ရသည့်ချစ်စိတ်ကား လုံးဝ
ပျက်ပြယ်ခဲ့ပြီဟု မရှိခဲ့ပါ။။

‘ဖျော်ဖြေ ဆည်ပ၊ စိတ်စွဲချုပ်၊ လောကတံ
တွာ၊ သည့်နှယ်သာဟု၊ သိမ်စာ ရှစ်ခွာ၊ စိတ်ကို
ဖြေလည်း၊ မပြောသန်းညီး၊ ဆင့်ဆင့်တိုးရှင့်။။’

ဟိုယ်ခင် တန်ဆောင်တိုင်ပွဲ၍ ကျွန်တော်က နောင်ဘဝ
ဆက်တိုင်း တွေ့ဆုံရန် ဆုတောင်းမိကြောင်းကို ပြောရာဝယ်

သူက ဆုတ္တားနေရန်မလိုပါ။ ယခုဘဝ အတူတက္ခ ဒါနပြုကြပါလျှင် နောင်ဘဝ ဆက်တိုင်း ဆုံးနိုင်ပါသည်ဟု ဆိုခဲ့၏။

သည်အတိုင်းမှန်ပါက ယခုဘဝတွင် ကျွန်တော်က တဘက်သတ်အချစ်ဖြင့် ချစ်ရကာ သူကမ သူမိဘတွေ စီမံရာကို ခံမည်ဟူသောသဘောဖြင့် နေခဲ့သောကြောင့် သူမိဘပေးစားသူ နှင့် ယူလိုက်သည့် အချိန်တွင် ကျွန်တော်ကြုံသို့ပုံဆွေးရသည်မှာ သွယ်နှင့်ကျွန်တော်တို့ ရွှေးဘဝက ဒါနအတူ မပြုခဲ့ကြသော ကြောင့်ပေလော.. .

ယခုအခါတွင် သူမှာ ကာမပိုင်လင်သား ရှိနေပြီးဖြစ်သ ဖြင့် ထိုယောက်ဗျားနှင့်သာလျှင် ဘုရားသွား ကျောင်းတက် အစစ အရာရာ ဒါန သီလ ဘာဝနာရေးတို့ကို အတူပြုပေတော့သည်။ သိုဖြစ်ပါက ကျောင်းသားဘဝက တစ်ကြိမ်မှာ အတူတူပြုခဲ့ရ သည့် ဒါနအကျိုးသည် သူယောက်ဗျား၏ ဒါနအကျိုးလောက် အကျိုးပေးမပို့နိုင်။ သိုဖြစ်ပါက ကျွန်တော်၏ အကျိုးပေးမှာ ယခုဘဝကဲ့သိုပ်င ကျောင်းနေဘက်ဘဝ၊ ကြိတ်ပိုးဘဝ၊ တဘက် သတ် စွဲလန်းရသည့် ဘဝနှင့်ပင် အချိန်ကုန်ခဲ့ကာ တစ်နေ့နေ့ တွင် ကိုထွေးမောင်ကဲ့သို့ အတူတက္ခ ဒါနများများ ပေးခဲ့ဖူးသူ နှင့်သာ ပေါင်းဖက်ရရှာလိမ့်မည်သာတကား.. .

‘ရွှေးညီးဖွားစ ငြုကိုမ,သား၊ သတ္တာဘဝ၊
ဒေဝရာအာသူနှင့်ငါကို၊ ဖူးစာမရေးလေရေး၊
သလား... .’ (ဉာဏ်အနီးပို့)

တွေးလေတွေးလေ-ကျွန်တော်နှင့်သွယ်တို့ နီးရန်အ

ရေးမှာ ဝေးခဲ့ပါပြီ။ မုချဝေးခဲ့ပြီဖြစ်လျက်နှင့် အဘယ်ကြောင့် စွဲလန်းနေရသည်ကိုကား ကိုယ့်ကိုယ်ကိုပင် မဖြစ်တတ်တော့ပါ။ ရောဂါလာ . . . ရူးခြင်းလော . . . တစ်ခုခုသာလျှင် ဖြစ်ရပေ မည်။ သာမန်သူလိုင်းလို လျှို့ပြစ်ဘိမ္ဗကား၊ မုချနှီးတော့မည်မဟုတ် ဟု သိထားသည့်ပစ္စည်းအတွက် စိတ်မပျက်ဘဲ စွဲလန်းနေနိုင်မည် မဟုတ်ပါ။ . . .

‘ချစ်ရေးကိစ္စတွင် အောင်မြင်စွာ အနိုင်ရယူလိုပါက ဘယ်အချိန်တွင် အစပိုး၍ ဘယ်အချိန်တွင် အဆုံးသတ်ရမည် ကို သိထားရပေမည်’ ဟူသော သိုးဆောင်းစကားပုံကို ကျွန်တော် ကောင်းစွာသဘောပေါက်ပါသည်။ ခက်သည်မှာ ကျွန်တော် သွယ်အပေါ်တွင် ထားရှိသည့်အချစ်မှာ ဘယ်အချိန်က စလာ မိသည်ကိုပင် မမှုတ်မိခဲ့ပါ။ ဘယ်အခါတွင် အဆုံးသတ်ရမည်ဟု ၍လည်း မသိရသေးပါ။

သွယ်တွင် မနှစ်က သားဦးကလေးပင် ဖွားခဲ့ပေပြီ။ သွယ်အပေါ်တွင် မေတ္တာမပျက်နိုင်သည့် ကျွန်တော်မှာ သွယ်၏ ကလေးလေးကိုလည်း ချစ်နေရပါတော့သည်။ သွယ်နှင့် နီးကြရ တော့မည်မဟုတ်သည်ကို သိသော်လည်း ကျွန်တော်ကား အခြားသောသူတို့ကို သွယ်ကဲ့သို့ ချစ်ကြည့်ရန် စိတ်ကူး၍ မရခဲ့ပါ။ တစ်ခါတစ်ရုံတွင်လည်း နယ်းစာဆိုသည်မှာ ကြိုတင်၍ ပြော နိုင်ကောင်းသည်မဟုတ်။ သွယ်သည် ကိုထွေးမောင်နှင့် အ ကြောင်းတစ်စုံတစ်ခုကြောင့် ကွဲကွာကာ ကျွန်တော်နှင့် နီးလျှင် လည်း နီးနိုင်ပေါ်ဦးမည်ဟု အတွေးခေါင်ကာ ကြံဖန်၍မျှော်လင့် နေမိပါသေးသည်။

ကျွန်တော်နှင့် သွယ် ဆုံးနိုင်ကြမည့်အခါကို ရှင်ညကီ
သရ၏ ရတုက အဖြေပေးထားပါသည်။

‘ဘဝဆက်တွင်၊ ဖြစ်တိုင်းကြင်၍၊ ကျင်လည်းကျင်လျှင်၊ ကျမ်းဝင်သက်မှာ၊ တူကွေတပြီး၊ သစ္စာတိုင်ကို၊ မဏ္ဍားနှင့်နယ်နှင့်၊ ဆုပန်နက်မှာ၊ အဖျက်တစ်ဦး၊ ဘယ်နှင့်ကြံ၍၊ ချစ်ကျိုးယွင်းဆွဲ၍၊ ဖြစ်လတ်သနည်း၊ ဝမ်းတို့နည်းစွာ၊ ဘယ်နည်း၊ မယ်ထူး၊ အသူဖူး၍၊ လွှမ်းမှုးဆွဲတ်ပုံး၊ ဖြေလတ္ထား၊ မူဝါဒ်ဘင်္ဂရှောင်း၊ သနကောင်ဟောင်းရှို့၊ သံစောင်းညီမှု.. . ‘ရဝိသော်တာ၊ ဖော်နှစ်ဝါတို့၊ ပေါ်လှာအသန်း၊ တပြီးထွန်းသည်၊ ကပ်ဆန်း၊ စာခေတ်၊ မောင်မယ်ဖြစ်၍၍၊ အသစ်တပါး၊ ကပ်အားမလာ၊ သို့သောခါမှာ၊ တူကွေရွှေရင်၊ ချစ်ဆွဲကြင်.. .’ ဟု။ ရှင်သတ္တာဘာ၊ နတ်ဖူးစာလျှင်၊ ကောင်းအတာရွှေး၊ အခါပေးလိမ့်၊ ချုပ်ကွွေးငံရှုံး၊ ပိတောက်မြတို့၊ မိုးကျေသကြိန်း၊ မှန်းလင့်ဟန်သို့၊ ထိုးကျွန်းသမှာ၊ ကျမ်းဖော်တရာ့၊ ကြင်ရမည့်ခါ၊ လင့်ကာသာလျှင်၊ နေရရှာတော့၊ နောင်မယ်ကြေ့တို့၊ မလျှေ့တို့၍၊ ချို့မိုးငံ့သည်၊ ဘယ်နှေ့စွဲရမည်မသို့။’

ဟတ်ပါသည်။

သွယ်နှင့် ကျွန်တော်တို့ နီးစိုင်မည့်အချိန်အခါမှာ နေလ-အစင်းပေါင်းတစ်သိန်းမှ တပြိုင်တည်းထွက်ကာ ကမ္မာသူ

ကမ္မာသားဟူ၍ မည်သူမျှမရှိသောအခါတွင်သာ ဖြစ်လိမ့်မည်။ ကျွန်တော်တို့ကား လက်ငင်းမှက်မောက်ဘဝတွင်ပင်လျှင် နှက်ဖြန် သဘက် မည်ထိဖြစ်လာမည်ကို ကြိုတင်၍ အတိအကျ စိတ်မချုပ်ဘဲနှင့် သေပြီးသည့်နောက်ဘဝကိုပင်လျှင် မျှော်မှန်း၍ နေကြမိခဲ့သည်။ ဆုတောင်းခဲ့ကြသည်။

ကျွန်တော်ဆိုသည့် သတ္တဝါမိုက်ကလည်း ချစ်လျှင်လုံး လုံး၊ မှန်းလျှင် လားလား ဟူ၍ စိတ်တွင်မထား၊ ချစ်အားသန် တော့သန့်လွန်းသည်။ ကျွန်တော်၏အသည်းညာတွင် စွဲဝင်နေ သော သူအပေါ်တွင် ထားရှိသည့် အချစ်ကား ကျွန်တော်၏ အသက်နှင့် ကိုယ်ခန္ဓာမက္ခာမချင်း ခွာ၍ရတော့မည် မထင်။ အခြားသော အချိန်များတွင် ကိုယ့်လုပ်ငန်းဆောင်တာ ပတ်ဝန်း ကျင်အခြေအနေတို့ကြောင့် သွယ်ကို မေ့သလိုလိုနေဘိ၏။ သွယ် နှင့် တွေ့ရသည့်တိုင် ဟိုစဉ်က တဘက်သတ်ရှုံးသည်ကို မေ့မိ၏။ သို့သော ယခုကဲ့သို့သော တန်ဆောင်တိုင်ပွဲများတွင်ကား သွယ်နှင့်အတူ ဆီမံ့ပူဇော်ကာ ဆုတ္တုးပန်ရွှေပ်ခဲ့ပုံကို မြင်ယောင် ကာ သတိရမိပါသည်။

ထိုကြောင့် ဤဝတ္ထာကို ရေးကာာ ရှေးပညာရှိတို့တို့၏ စာအညွှန်အဖူးများ ရောန္တာချယ်မှန်းပြီး . . . ‘ကိုသန်းဆွဲ’ အား ပေးပို့မိပါတော့သည်။

မညြိုရက်ပါဘုံ၊ ချို့မျက်ကယ်ကြည်သူပုံ။
သစ်မကူး၊ ချစ်မှူးသူ့သက်လှယ်ကို၊ ဘယ့်
နှယ်ဘယ့်နှယ် မှန်းနိုင်ပ၊ သက်ဆုံးသည်ဘဝတွင်
စွဲသည်ကယုံ။ ||

မကြံ့ရင် ကံမထင့်နိုင်ဘူး၊ တအားဖြင့် ငယ်
သဂ္ဗာက်၊ ခိုလှုံးရခက်လွန်း။ ။

မြေဆုံးမြေ၊ ရေဆုံးရေ၊ ရှာဖွေလို့၊ မနေသာ
ကိုယ်တော် မူးရတတ်၊ မအော့ကို မြှုတလုံးသော်
မျှ၊ မူန်းစိတ်မစွဲန်း။ ။

(သံတော်ဆင့် ဦးရွှေမောင်ကြီး မှာတမ်း)

ပြီးပြီ။